

aphylla (Kawan Yam of Fiji)

ဖွတ်တက် နှုံး <phut tet> (喻)非常贫困: ~ သည့်ထက်မျှသေး သည်။ 比穷光蛋还穷。

ဖွတ်ပြား ကာ <phut pya:> (古)【律】赔偿: ငွေဘက် ~ ၁။ 判赔三块钱。

ဖွတ်ဖွတ် သော <phut phut> 嘎吱嘎吱(一个劲地吃): ကွဲ့ က ~ စားသည်။ 嘎吱嘎吱地嚼着槟榔。

ဖွတ်ဖွတ်ကျိုး ကာ <phut phut kyo:> 断裂, 破碎

ဖွတ်ဖွတ်ကြော် ကာ <phut phut kyei> ①破烂不堪, 粉碎 ②破产: စီးပွားရေး ~ နေသာဝိုင်း 经济处于崩溃的国家 ③疲惫不堪, 身心备受摧残

ဖွတ်ဖွတ်ည်ဗျက်ည်ဗျက် ကာ <phut phut nyet nyet> 破碎, 粉碎: နယ်ယန်ယားပျေား ~ ကြော်ကြော်တော့မည်။ 百姓就将受蹂躏。

ဖွတ်မိကျော် နှုံး <phut mi' gyaun:> 【动】一种从脖子到尾巴有黄黑色条纹的大蜥

ဖွတ်မေ့ပုတ်မေ့ ကာ <phut mei' b-dat mei'> 健忘: ဒီလူ ကိုခိုင်မဖနေနဲ့ ~ မေ့တတ်တဲ့လူ။ 别叫这人干, 他很健忘。

ဖွတ်မိန် နှုံး <phut mein> 【动】红头巨蜥

ဖွတ်မိုး နှုံး <phut myi:/ phut mi:> ①蜥蜴尾巴, 蜥蜴尾巴状的东西 ②(三股合编成一股的)发辫, 绳辫儿 ③一种花边钩织法 ④一种香蕉 ⑤一种中稻品种 ⑥一种蔓生植物, 互相缠绕, 形似绳辫状

ဖွတ်မြို့ချုပ်ရိုး နှုံး <phut mi: khyout yo:> (缝纫)发辫状的针脚

ဖွတ်မြို့ကျွန်း ကာ <phut mi: kyit> 编绳子, 编辫子

ဖွတ်မြို့ထိုး ကာ <phut mi: hto:> ①三股合编成一股 ②用一股线钩成活结呈辫子状

ဖွတ်မဲ့ I နှုံး <phut mwe:> 一种蜥蜴 II ကာ <phut mwe:> 赤贫

ဖွတ်မြှော်လောင်း I ကာ <phut mwe: pya laun:> 赤贫 II ကာ <phut mwe: pya laun:> 一贫如洗

ဖွတ်ထျော် နှုံး <phut sha> 不守诺言者, 不守信的人

ဖွတ်ထို့နာ နှုံး <phut tho na> ① = ဖွတ်စို့နာ ②脚后跟干裂症

ဖွတ်ဥက္ကာ် နှုံး <phut u' gyi> 【动】一种生活在山区的蜥蜴, 也写作 ဖွတ်ဗျာ်

ဖွန် နှုံး <phun> 奔族(居住在克钦邦的一个少数民族)

ဖွပ် ကာ <phut> ①搓洗衣物: အကို ~ သည်။ 洗衣服。 / ~ သည့်ထက်ည်လိုသက္ကာ်သို့မြှုပ်ပါတော်။ 别帮倒忙。 ②春净: ဆန် ~ သည်။ 春米。 ③从蜂窝采蜜: ပျေား ~ သည်။ 从蜂窝中采蜜。

ဖွပ်ဆောင် ကာ <phut hsaun> 挤洗

ဖွပ်ဖွပ် ကာ <phut phut> (书)柔嫩: အသားအရေ ~ နှစ်ည်။ 皮肤柔嫩。

ဖွပ်ဖွတ်ကြော် ကာ <phut phut kyei> = ဖွတ်ဖွတ်ကြော်

ဖွပ်လျှော် ကာ <phut shaw> 洗(衣服)

ဖွယ် I နှုံး <phwe> (古)掸邦用的银元: ~ ငွေ 掸邦银元 II နှုံး <phwe> ①适合, 适宜: ~ ခေါ် ~ လျှော်လျှော်ကို ဆင်ခြင်နေ။ 应考虑合适不合适。 ②干瘪, 松软, 味淡: အရသာ ~ သည်။ 味道淡。 ③不粘, 涣: 固体、液体不均匀其中有成块的东西: ထဲဆုံးသော ~ သောကြော် 象沙土那种不粘的土壤 III ဝါ <bwe/phwe> 置动词、形容词之后意为“可……的”“令人……的”: စား ~ သောက် ~ 吃的喝的 / ရှုက် ~ ကောင်းသည်။ 可耻, 真丢脸, 令人羞愧。 / အဘယ်မှာဆို ~ ရှိအောင်။ 有什么可说的呢! IV အာ <phwe> = ဖွံ့ဖြိုး

ဖွယ်ဖွယ်ရာရာ ကာ <phwe bwe ya ya> ①象样, 种类繁多, 考究: ~ ချက်ကျေးသည်။ 做了各式各样的菜请客。 / ~ စားသောက်ဆိုင်မရှု။ 没有象样的饭铺。 ②文雅地, 斯文地: ဒီဇိုင်းကလေးဝော်တော် ~ ရှိသည်။ 这姑娘很文雅。

ဖွယ်ရာ I နှုံး <phwe ya> 文雅的举止 II နှုံး <phwe ya> ①适宜, 象样儿 ②文雅, 雅致: ယဉ်ကျေး ~ သည်။ 文雅有礼。 / မဖွယ်ရာတွေပြောသွားတယ်။ 说了些不堪入耳的话。③(食品)种类齐全, 繁多: ကြော်သားခါးပြို့ ငါးသလောက်ပေါင်း ငရှုတဲ့သို့ကြော်။ ချုပ်ရောဟင်းတို့ပြုင် ~ လှု။ 饭桌上摆满了红烧鸡、蒸鲥鱼、炒辣椒、酸辣汤等菜, 十分丰盛。 III ဝါ <phwe ya> 置动词或形容词后, 构成名词, 意为“令人……的事”: ကဲ့ ~ ဖြစ်လေသည်။ 变成笑柄。 / ဝတ်နည်း ~ ကောင်းလှပါသည်။ 令人十分遗憾。 / အဘယ်မှာဆို ~ ရှိအောင်။ 还有什么可说的呢?(意为非常合适)

ဖွယ်လစ်ကြော် ကာ <phwe l-si gyan:> 不粘, 淡而无味: စား ရှုမကောင်းပဲ ~ ဖြစ်နေသည်။ 淡而无味不好吃(或, 饭不粘糊不好吃)。

ဖွယ်သစ် နှုံး <phwe thit> (古)(盛菜的)小陶盆

၁ နှုံး <ba> 缅文第二十三个字母, 名称为 အထက်မြို့က်

ကော်မြို့ဘွား နှုံး <b-ka' by-ma> 【宗】婆迦梵王(第一梵天的

梵王)

ပက္ခိုဒ် နှုံး <b-k-ri it> 【阿】(伊斯兰教的)宰牲节, 古尔